

တၢ်ပီးတၢ်လီလၢ အမၤကွၢ် COVID-19 တၢ်ဆါ

စူးကၢတၢ်ပီးတၢ်လီတခါအံၤလၢ DCBS အပူၤစူးကၢတၢ်ဖိသ့တဖၣ် ဒီး/မ့တမ့ၢ် ပုၤတမ့ၢ်သ့တဖၣ်အဂီၢ် ဒ်သီးကမၤကွၢ် COVID-19 တၢ်ဆါအပနီၣ်တဖၣ်အဂီၢ်တက့ၢ်.

တၢ်ဆါအပနီၣ်တဖၣ်

လၢအပူၤကွၢ် သၢသီအတီၢ်ပူၤ မ့ၢ်န့ၣ်တၢ်တၢ်ဆါအပနီၣ်လၢလၢသ့တဖၣ်, လၢအမ့ၢ် တၢ်အသီ မ့တမ့ၢ် တၢ်လၢနတဲအီၤလၢအဂ့ၢ်တဘျုး သ့တဖၣ်တခါခါခါ.	မ့ၢ်	တမ့ၢ်
ကူး		
ကသါတဘီတုၣ်တဘီတုၣ် မ့တမ့ၢ် ကသါတမ့ၢ်/ပံး		
လိၤကီၢ်		
တၢ်ဂီၢ်တၢ်ကံ		
ယူၢ်ညးဆါ		
ကိၢ်ယူၢ်ဒါဆါ		
ခိၣ်သ့ပံဆါ		
သးကလဲၤ မ့တမ့ၢ် ဘျီး		
ဟၢဖၢလူ		
နီၣ်ဒၢဘံး မ့တမ့ၢ် နီၣ်ဒၢတံၢ်ဘံး		
တၢ်ဘျီးသး		
အိၣ်တၢ်အရီၢ်တသ့ညါ မ့တမ့ၢ် တနၢၤဘၣ်တၢ်လၢၤ		
အိၣ်တၢ်စ့ၤ မ့တမ့ၢ် တမိၣ်အိၣ်သးတၢ် (ဖိသ့အိၣ်န့ၣ်ထံ ဒီးဖိသ့တဖၣ်)		

တၢ်လီၤဘၣ်ယိၣ်အဂ့ၢ်

	မ့ၢ်	တမ့ၢ်
မ့ၢ်န့ၣ်အိၣ်ဘျီးဘျီးတံၢ်တံၢ် (စ့ၤန့ၣ် ခိၣ်ယီၢ် ဃု ခိၣ်ယီၢ်) ဒီးပုၤထီၣ်ရီၤတကၤလၢအအိၣ်ဒီး COVID-19 တၢ်ဆါ မ့တမ့ၢ် ပုၤလၢအအိၣ်ဒီး COVID-19 တၢ်ဆါအပနီၣ်လၢ အပူၤကွၢ် ၁၄ သီအတီၢ်ပူၤခါ.		
မ့ၢ်န့ၣ်လဲၤဆူ ကီၢ်အမဲရကၤ ကီၢ်စဲၣ် ၅၀ ဘျုးအချၢ လၢအပူၤကွၢ် ၁၄ သီအတီၢ်ပူၤခါ.		
လၢတမ့ၢ်တၢ်အရဲဒိၣ်အဖီခိၣ် မ့ၢ်န့ၣ်လဲၤတၢ်ဆူ ကၣ်တၢ်ကံၢ်ကီၢ်စဲၣ်အချၢ လၢအပူၤကွၢ် ၁၄ သီအတီၢ်ပူၤခါ.		
မ့ၢ်န့ၣ်ဘၣ်တၢ်ဆူ နၢဆူ တၢ်ဒုးဃာ်အလီၢ် မ့တမ့ၢ် တၢ်အိၣ်လီၤဆီအလီၢ် ဒီဖျိလၢ ကၣ်တၢ်ကံၢ် ဆူၣ်ချ့ဝဲၤကျိၤ မ့တမ့ၢ် ပုၤမၤစၢၤတၢ်အိၣ်ဆူအိၣ်ချ့ လၢအပူၤကွၢ် ၁၄ သီအတီၢ်ပူၤခါ. မ့ၢ်စံးဆါလၢ မ့ၢ်န့ၣ်, နဘၣ်အိၣ်လၢ တၢ်ဒုးဃာ်အလီၢ် မ့တမ့ၢ် တၢ်အိၣ်လီၤဆီအလီၢ် အလီၢ်ခံကတၢ် လၢ မ့ၢ်န့ၣ်မတၢ်တန့ၣ်လဲၣ်.		
လၢတၢ်သံကွၢ်လၢ ထးသ့တဖၣ်အကျါ နမ့ၢ်စံးဆါ "မ့ၢ်" တခါခါန့ၣ်, နကဘၣ်မၤသကိးတၢ်ဒီး ပုၤရဲၣ်ကျဲၤလီၤဆီတၢ်သ့တဖၣ် လၢနတၢ်ဆဲးကျိးဒီး နပုၤမၤတၢ်ဖိ မ့တမ့ၢ် နဖိ တုၤလၢ COVID-19 တၢ်ဆါ လီၤကယးလီၤတစုၣ်န့ၣ်လီၤ.		

၀၅/၂၀/၂၀၂၀

